



ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဂိပသာနာပြန့်ဗျားရေးအယ်း



NEW APPROACH TO BUDDHA DESANA

ဗုဒ္ဓဒေသနာကို စနစ်သစ်နည်းဖြင့် လေ့လာခြင်း

ဘဏ်(၁၉)

ဝီညာဏက္ခာန္တာနှင့်ဝေဒနာက္ခာန္တာ

၂၀၁၀ - ခန့်စီ၊ ဧပြီလ ၃-ရက်
အကြံမိ(၃၀)မြောက်၊ ဗုဒ္ဓဒေသနာသင်တန်း
ရှင်သာမဏေမီမာန်၊ အာဏာနည်လမ်း၊ ရန်ကုန်မြို့တွင်
ဟောကြားသောတရားတော်

ဦးဓော်

(မဟာသုဒ္ဓဘဏ်ရေး)

ပရေနနာယက၊ ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဂိပသာနာပြန့်ဗျားရေးအယ်း
တွေဖက်ရှန်မှုး (ပြုစီး)၊ နွဲင်တော်ပရိယတိသာသန္တတော်လိုလို မွန်လေး

မှုဒ္ဓဒေသနာဂါရိ စနစ်သီခြံးပေါ့ရေးခြင်း

တာစဉ် - ၁၉

ဂိဉာဏကွန်နှင့် ဝေဒနာကွန်

၂၀၁၀ ခုနှစ်၊ ဧပြီလ (၃)ရက်
ရန်ကုန်မြို့၊ အာဇာနည်လမ်း၊ ရှင်သာမကောပိမာန်
အကြိမ် (၃၀)မြောက် ဗုဒ္ဓဒေသနာသင်တန်းတွင်
ဟောကြားသောတရားတော်

ဦးငြေးဒေသခာ

(မဟာသုဒ္ဓဘဏ်ဝါဘာ)

ထေရဝါဒဗုဒ္ဓဒေသနာနှင့် ပိပိသနာပြန်းရေးအဆင်း
တွေဖက်ရှာနှုန်းများ နှင့်တော်ပို့ယွို့သာသနူတဲ့သို့၏(မန္တလေး)

ဒိဋ္ဌဘဏ္ဍာက္ခာနှင့် ဝေဒနာက္ခာနှင့်

အခု လေ့လာနေတဲ့ ဓမ္မဒေသနာ၊ ဘူရားရှင် သင်ကြားပေးတဲ့ သဘာဝပညာ။ ဒီပညာတွေမှာ အခု ကြားတာကို သိတဲ့စိတ်၊ မြင်တာကို သိတဲ့စိတ်။ အဲဒီ ကြားသိစိတ်၊ မြင်သိစိတ်များအကြောင်း အထိက်အသင့် လေ့လာပါတယ်။ ဒီမှာ သဘောပေါက်ဖို့အချက်က ကြားကိစ္စ၊ မြင်ကိစ္စ များဟာ လူတိုင်းလူတိုင်း အပြင်အပက ဝင်ရောက်လာတဲ့ အာရုံတွေ ပါ။ အဆင်းအာရုံနဲ့ အသံအာရုံ။ ဒီအာရုံများက အပြင်လောက၏ အကြောင်းအရာများကို ဖော်ပြနေတဲ့ သဘာဝနှစ်ပါးပါ။

အတွေဆိတဲ့ ဒီခန္ဓာကိုယ်မှာရှိနေတဲ့ ကိုယ်အကြည်ရုပ်က ပြောပြ တဲ့ ကာယဝိညာက်စိတ်၊ အတွေကို သိတဲ့စိတ်။ ဒါက တစ်မျိုးပါ။ ဤတော့ နှာခေါင်းအကြည်ရုပ်မှာဖြစ်ပေါ်တဲ့ အနဲ့ကိုသိတဲ့စိတ်။ ထိုအတူပဲ လျှာမှာ ဖြစ်သော အရသာကိုသိတဲ့စိတ်။ အဲဒီစိတ် (၃)မျိုးပါ။ အဲဒီ အတွေကို သိတဲ့စိတ်၊ အနဲ့ကို သိတဲ့စိတ်၊ အရသာကို သိတဲ့စိတ်။ အဲဒီစိတ်(၃)မျိုး ရဲ့အလုပ်က မြင်စိတ်၊ ကြားစိတ်နဲ့ မတူကွဲပြားတဲ့အချက်ကို နှလုံးသွင်းရပါ မယ်။

မြင်စိတ်နှင့် ကြားစိတ်တို့သည် မိမိပတ်ဝန်းကျင်က ဖော်ပြနေတဲ့ အဆင်းအာရုံ၊ အသံအာရုံများကိုပေးလို့ ပတ်ဝန်းကျင်ရဲ့အကြောင်းကို သိတာ။ အခု ပြောနေတဲ့ (၃)မျိုးသော စိတ်၊ အတွေကို သိသောစိတ်၊ အနဲ့ကို သိသောစိတ်၊ အရသာကို သိသောစိတ်။ အဲဒီ (၃)ပါး၊ ဒီ (၃)မျိုး စလုံးဟာ မိမိတို့ရဲ့ ရှုပက္ခနာဆိုတဲ့ ရှုပခန္ဓာကြီးနဲ့ ပတ်သက်တဲ့အကြောင်း

ဝိညာက္ခက္ခန္တနှင့် ဝေဒနာက္ခက္ခ

အရာများကိုသိနိုင်ဖို့ သူတိုက ဖော်ပြနေတာပါ။

အဲဒီမှာ ကွဲကွဲပြားပြား နှလုံးသွေးရမယ့်အချက်က ဟောဒီ အတွေ
ကို သိသောစိတ်၊ အနဲ့ကို သိသောစိတ်၊ အရသာကို သိသောစိတ်၊ ဒီစိတ်
(၃)မျိုးစလုံးဟာ ဟောဒီ ရူပက္ခန္တာကြီးကို ထောက်ပံ့ပြီးတော့ စောင့်
ရှောက်နေတဲ့ကိစ္စများကို ဦးတည်ရည်စုံပြီးတော့ ဖြစ်ပေါ်လာကြရတာ။
အဲဒီအချက်ကို နှလုံးသွေးပါ။ ဒီခန္ဓာကိုယ်ကြီး ဘဝခရီးကို လျှောက်နေတဲ့
နေရာမှာ ခန္ဓာကိုယ်ကြီး လျှောက်နိုင်ဖို့အတွက် အထောက်အပံ့တွေ
ပေးရတယ်။ အဲဒီ ပေးနေတဲ့ အထောက်အပံ့တွေဟာ သိတဲ့အတိုင်းပါ။
နေ့စဉ်နဲ့အမျှ စားသောက်နေတဲ့ အစာအာဟာရ၊ အလုတ်အလျော့ဌား၊ စားရ^၁
တဲ့ ကပဋိကာရအာဟာရ၊ နောက်တစ်ခါ ကျွန်ုတ်တို့ သောက်နေရတဲ့
အရည်အမျိုးမျိုး၊ ကော်မီ၊ လက်ဖက်ရည်၊ ဖျော်ရည်၊ ရေး၊ အဲဒီ အရည်
ဓာတ်။ ပြီးတော့ ရှူးသွေးရှူးထုတ်လုပ်နေရတဲ့ လေဓာတ်။ အဲဒီတော့ အဲဒီ
(၃)မျိုးကို ကြည့်လိုက်လိုရှိလျှင် အခဲသဘောနဲ့ အထောက်အပံ့ပေးတဲ့
သဘာဝ၊ အရည်သဘောနဲ့ အထောက်အပံ့ပေးတဲ့ သဘာဝ၊ ပြီးတော့
လေသဘောနဲ့ အထောက်အပံ့ပေးသော သဘာဝ။ အဲဒီ သဘာဝတွေ၊
အဲဒီပစ္စည်းတွေ ခန္ဓာကိုယ်ကရမှ ဒီခန္ဓာကိုယ်က အသက်ရှင်တာပါ။

သေသေချာချာ သိရမယ့်အချက်က မြင်သို့ ကြားသိတို့ရဲ့ လုပ်
ငန်းသဘောမှ မြင်သောစိတ်ကလေး ဖြစ်ပေါ်လာအောင် မျက်စိတဲ့ကို
ဝင်လာတဲ့ ရုပါရုံက၊ အလင်းဓာတ်က ဝင်လာတာပါ။ အဲဒီ အလင်းဓာတ်
ဆိုတဲ့ သဘောလေးက အခဲလည်းမပါဘူး၊ အရည်လည်း မပါဘူး၊ အငွေ
လည်းမပါဘူး။ အလင်းဓာတ်က စွမ်းအားသက်သက်။ ထို့အတူပဲ နားထဲ

ဆရာတီးပြီးငွေးအောင် (မဟာသွေ့မွှေ့အောင်)

ကိုဝင်လာတဲ့ အသံဓာတ်က အသံလိုင်း။ အဲဒီ အသံလိုင်းက အခဲတွေ၊ အရည်တွေ၊ အငွေတွေ ဘာမှုမပါဘူး။ အဲဒီ အသံဓာတ်လိုင်းအဖြစ်နဲ့ စွမ်းအားအဖြစ်နဲ့ ဝင်ကြတာ။ ဝင်ကြတော့ သူတို့ကိစ္စကို သူတို့ ဆောင်ရွက်တဲ့နေရာမှာ အဲဒီဓာတ်တွေက ဒီအခဲ၊ အရည်၊ အငွေတို့ ဆောင်ရွက်ပုံနဲ့ မတူပါ။ သူတို့ကိုယ်တိုင်က စွမ်းအားဖြစ်တော့ ဖြစ်လာတဲ့သဘာဝလည်း မြန်တယ်။ အလုပ်လုပ်တဲ့အချိန်လည်း မြန်တယ်။ ပျက်သွားတဲ့ အချိန်လည်း မြန်ပါတယ်။

နောက်ထပ် (၃)ပါးက အတွေသဘော၊ ပြီးတော့ အနဲ့သဘော၊ အရသာသဘော။ အဲဒီ သဘာဝ (၃)မျိုးကို ဒီခန္ဓာကလုပ်ရတဲ့ အခါကျတော့ မြင်မှု၊ ကြားမှုတို့နဲ့ မတူဘူး။ ဒီအစာအာဟာရတွေကို စားတော့ အစိုင်အခဲအဖြစ် ရှိနေတဲ့ ရှုပ်ဝဏ္ဏပစ္စည်းတွေကို ခန္ဓာကိုယ်ထဲ သွင်းရတာ။ နောက်ပြီးတော့ ရေသာက်ရတယ်၊ ကော်ဖီသာက်ရတယ်။ ဒီ အရည်ဓာတ်တွေကိုလည်း ခန္ဓာကိုယ်ထဲ သွင်းရတယ်။ အသက်ရှုတဲ့ လေဓာတ်ဟာလည်းပဲ လေတွေ ခန္ဓာကိုယ်ထဲ ဝင်သွားတယ်။ အဲဒီ အခဲ၊ အရည်၊ အငွေ (၃)မျိုးသော ဓာတ်တွေဟာ အလင်းဓာတ်၊ အသံဓာတ်လို့ စွမ်းအားမဟုတ်ဘူး။ သူတို့ဟာ ဖြပ်လို့ခေါ်တဲ့ ရှုပ်တရား ထင်ရှားတယ်။ ဖြပ်ဆိုတဲ့သဘာဝဟာ အခဲ၊ အရည်၊ အငွေ (၃)ခုစလုံးကို ဖော်ဆောင်နေတဲ့ ပစ္စည်း။ Matter လို့ခေါ်တယ်။ အဲဒီ (၃)မျိုးက ခန္ဓာကိုယ်ထဲကို ဝင်သွားပြီးတော့ ခန္ဓာကိုယ်ပြီးကို (၃)မျိုးစလုံးက ထောက်ပုံတယ်။ အစာအာဟာရက ထောက်ပုံတယ်။ အရည်က ထောက်ပုံတယ်။ လေက ထောက်ပုံတယ်။

ဖြပ်ရှုတဲ့ပစ္စည်းတွေ ဒီရူပက္ခန္ဓာထဲကို ဝင်တဲ့အခါ ဟောဒီပစ္စည်း
တွေဟာ ဒီခန္ဓာကိုယ်နှင့် သင့်လျော်သည်၊ မသင့်လျော်သည်ကို စစ်ဆေးရ
ပါတယ်။ စားတာ၊ သောက်တာ၊ ရူးတာအားလုံး ဤရူပက္ခန္ဓာနှင့် သင့်
လျော်သည်၊ မသင့်လျော်သည်ကို စစ်ဆေးရပါတယ်။ အဲဒီ စစ်ဆေးတဲ့
အခါမှာ ဟောဒီခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ အကြည်ရှပ်များက သူ
နည်းနဲ့သူ စစ်ဆေးရတယ်။ အဲဒီ သူနည်းနဲ့သူ စစ်ဆေးတဲ့နေရာမှာ (ဘယ်
လိုစစ်ဆေးတာတုန်းဆိုတာ သေသေချာချာ နှုလုံးသွေး။) ဟောဒီ အာဟာ
ရများ၊ အစာများ၊ ကော်ဖီများ၊ လက်ဖက်ရည်များ ဒီခန္ဓာကိုယ်ထဲကို
သွေးမယ်ဆိုလျှင် အရေးကြီးတဲ့အချက်က ခန္ဓာကိုယ်နဲ့ သင့်လျော်လား၊
မသင့်လျော်ဘူးလားဆိုတာကို ရွှေးချယ်ရဲ စိစစ်ရတယ်။ အဲဒီ ရွှေးချယ်ရဲ
စိစစ်ရတဲ့သဘာဝတွေကို ဒီခန္ဓာကိုယ်မှာ တပ်ဆင်ပေးထားတဲ့ ကိရိယာ၊
လျှောဆိုတဲ့ ကိရိယာ၊ ပြီးတော့ နှာခေါင်းဆိုတဲ့ ကိရိယာ၊ နောက်ပြီးတော့
ဒီခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ နှုတ်ခမ်းတို့ လျှောတို့ ပါးတို့မှာ၊ လက်တို့
မှာ ပါဝင်နေတဲ့ ကိုယ်အကြည်ရှပ်ခေါ်တဲ့ ကာယပသာဒ၊ သူတို့က အဲဒီ
ခန္ဓာကိုယ်ထဲဝင်သွားတဲ့ ပစ္စည်းများသည် ခန္ဓာကိုယ်အတွက် သင့်လျော်
သည်၊ မသင့်လျော်သည်ကို စိစစ်တဲ့အလုပ် လုပ်ကြရတယ်။ အဲဒီလို
အမြတမ်း စိစစ်ရတယ်။ အမြတမ်းစိစစ်မှ ဒီခန္ဓာကိုယ်နှင့်သင့်လျော်တဲ့
ဝတ္ထုပစ္စည်းများ၊ အခဲ့၊ အရည်၊ အငွေ့တို့ ဒီခန္ဓာကိုယ်ထဲကို ဝင်သွားကြ
တော့ ခန္ဓာကိုယ်ဟာ ဒီကနေ့အထိ အသက်ရှင်နိုင်တာပါ။ အရေးကြီးတဲ့
အချက်က ခန္ဓာကိုယ်ဟာ ဒီကနေ့အထိ အသက်ရှင်နေတာဟာ ဒီ စား
သောက် ရှာနေတဲ့ ပစ္စည်းများ၊ အခဲ့၊ အရည်၊ အငွေ့ (ရ)ပါးစလုံးကို

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

ချက်မှန်မှန် စားတိုင်း၊ သောက်တိုင်း၊ ရှူဗိုင်း စီစစ်ပါတယ်။ အဲဒီ စီစစ်တဲ့အလုပ်ကို လုပ်နေတဲ့အလုပ်။ ဒီတော့ အဲဒီမှာ သေသေချာချာ နှုလုံးသွင်းရမယ့်အချက်က ဒီအစာများကို စတင်ပြီးတော့ စားမယ်လို့ ဆိုတဲ့အခါ အာဟာရတွေကို စားပွဲမှာထိုင်ပြီးတော့ စားစရာတွေကို ဆင်ခြင်တယ်။ ဆင်ခြင်တယ်ဆိုတာ လူက ဆင်ခြင်မှန်းလည်း မသိပါဘူး။ သို့သော် ဒီထမင်းပွဲ၊ ဟင်းပွဲမှာပါနေတဲ့ အဆင်းရှုပါရုံကို မြင်စိတ်က ကြည့်ရှုသုံးသပ်တယ်။ အစာအာဟာရရဲ့ အဆင်းရှုပါရုံကို မျက်စိတ် ဆင်ခြင်တယ်၊ သုံးသပ်တယ်။ အဲဒီ ဆင်ခြင်သုံးသပ်ပြီးတော့ ဒီအစာ အာဟာရတွေဟာ စားလျှင် သင့်တော်တဲ့ အစာအာဟာရတွဲလို့ မြင်စိတ် ကလေးက အဆုံးအဖြတ်ပေးတယ်။ ဒါ ပထမ။

ဒီလို့ မြင်စိတ်ကလေးက ဆုံးဖြတ်ပေးတော့ ဒီထမင်းတွေ၊ ဟင်းတွေထဲက ထွက်ပေါ်လာတဲ့ အနဲ့တွေ။ ဟင်းနဲ့ ထမင်းနဲ့တွေ။ အဲဒီ အနဲ့ဓာတ်တွေ နှာခေါင်းထဲ ဝင်သွားတော့ ဒီအနဲ့ဓာတ်တွေနဲ့ ဖြစ်ပေါ်လာတဲ့ အနဲ့သိစိတ်။ ဒီ အနဲ့သိစိတ်ကလေးက ဒီ အစာအာဟာရမှားသည် သင့်တော်သည်၊ မသင့်တော်သည်ကို အနဲ့သိစိတ်ကလေးကလည်း စီစစ်ဆုံးဖြတ်ပေးပါတယ်။ အဲဒီလို့ အနဲ့သိစိတ်ကလေးက စီစစ်ဆုံးဖြတ်ပေးပြီးတော့ ဒီအာဟာရ ထမင်းများ၊ ဟင်းများကို လက်ကလေးနဲ့ ယူပါတယ်။ အဲဒီ လက်ကလေးနဲ့ ယူတယ်ဆုံးကတည်းက လက်ချောင်းကလေးတွေနဲ့ ထမင်းနဲ့ ဟင်းနဲ့ကို ထိတွေမှ ဖောင့်အာရုံးဖြစ်တယ်။ အဲဒီ ထိမှာ တွေမှုလေးဟာ ဒီစားမယ့်အစာ၏ ပျော်ခြင်း၊ မာခြင်းကိုလည်း ပြောတယ်။ ပြီးတော့ ခန္ဓာကိုယ်နှင့် သင့်လော်သော အပူချိန်ဟုတ်ရဲ့လား၊ မြင့်သလား၊

ခန္တာကိုယ်နဲ့ သင့်လျော်လားလို့ အပူချိန်ကိုလည်းပဲ လက်မှုရှိသော အရေပြားမှာ တပ်ဆင်ထားတဲ့ ကာယပသာဒခေါ်တဲ့ ကိုယ်အကြည်ရှုပ်ကလေး တွေက စီစစ်ပါတယ်။ စီစစ်ပြီး သင့်လျော်တယ်ဆိုမှ ပါးစပ်ထဲရောက်အောင် လက်ကလေးနဲ့ သွင်းတယ်။ သွင်းတော့လည်းပဲ အဲဒီအစာလေးဟာ လက်က စီစစ်ရှုတင် မကဘူး။ နှုတ်ခမ်းလေးတွေကပါ စစ်ဆေးတယ်။ အပူအအေး သင့်လား၊ မသင့်ဘူးလားလို့ စစ်ဆေးတာပါ။ ဒီလို့ စစ်ဆေးပြီးတော့ သင့်တော်တဲ့ အပူချိန်လေးရမှ ဥပမာ-ကော်ဖီသောက်မယ်ဆိုလျှင် အဲဒီကော်ဖီလေး နှုတ်ခမ်းနားရောက်လာလို့ နှုတ်ခမ်းနဲ့ ထိလိုက်တာနဲ့တစ်ပြိုင်နက် အပူချိန်ကမြင့်နေတယ်ဆိုလျှင် ရပ်ထားတယ်၊ မသောက်သေးဘူး။ ပါးစပ်ကလေးနဲ့ လေနဲ့မှုတ်ပြီးတော့ အေးအောင် လုပ်ပါတယ်။ ဒါတွေက ရှုပက္ခန္တာကို တေးရန်ပေးမယ့် ကိစ္စအားလုံးကို ကာကွယ်တဲ့ နည်းပါ။

ဒီကာကွယ်တဲ့နည်းတွေဟာ အခုပြာတဲ့အတိုင်း အမြင်နဲ့လည်း စစ်ဆေးတယ်၊ အနံနဲ့လည်း စစ်ဆေးတယ်၊ ပြီးတော့ အတွေနဲ့လည်း စစ်ဆေးတယ်။ နောက်ဆုံးပိတ် ဒီအစာလေးတွေကို ဝါးတယ်။ အစာလေးတွေကို ဝါးလိုက်တာနဲ့တစ်ပြိုင်နက် ပါးစောင်နှစ်ဖက်မှုရှိနေတဲ့ လျှာအရည်လေးတွေက စီးထွက်လာတယ်။ စီးထွက်လာတော့ အဲဒီ အခဲဖြစ်တဲ့ အစာနဲ့ လျှာရည်လေးတွေနဲ့ ရောပြီးတော့ ပျော်ရည်ခေါ်တယ်၊ Solution။ အစာလေးတွေ အရည်ပျော်သွားတယ်။ အဲဒီ အရည်ပျော်တဲ့ အရည်ဓာတ်ကလေးတွေက ဒီလျှာမှုရှိနေတဲ့ ဒိဂုံးပသာဒလို့ခေါ်တဲ့ အကြည်ရှုပ်ကလေးတွေနဲ့ ထိတယ်။ အဲဒီ အကြည်ရှုပ်ကလေးတွေရဲ့

ဆရာပြီး ဦးငျေးအောင် (မဟာသွေ့မွှေ့အောင်)

စွမ်းအားက အစာထဲမှာပါသော အရသာဓာတ်များကို သူတိုက ထုတ်နိုင်တယ်။ အဲဒီ ထွက်ပေါ်လာသော အရသာဓာတ်များကို ချိုတာ၊ ချဉ်တာ၊ ငန်တာတွေကို ဒီပသာဒရ်ပေါ်တဲ့ နိဂုံပသာဒက ထုတ်ဖော်ပြောပါတယ်။ ဒါဟာ ဒီအရသာတွေနဲ့ အာဟာရ စားမယ့်အစာတို့ ဟောခြေခွဲ့ကိုယ်အတွက် သင့်လျော်သောအစာ ဖြစ်သည်၊ မဖြစ်သည်ကို စီစစ်တာပါ။ အရသာဓာတ်နဲ့ စီစစ်တာပါ။

စီစစ်ပဲ့၊ စီစစ်နည်းတွေကို သေသေချာချာ စဉ်းစား။ ပထမဗျားဆုံးက မျက်စိက အဆင်းကို စီစစ်တယ်။ ပြီးတော့ အနဲ့ကို စီစစ်တယ်။ ပြီးတော့ အတွေ့နဲ့ စီစစ်တယ်။ ပြီးတော့ အခု အရသာဓာတ်နဲ့ စီစစ်တယ်။ အဲဒီလို့ စီစစ်တော့ အဲဒီလို့ စီစစ်လိုက်တဲ့ အချက်အလက်တွေ အားလုံးက ခန္ဓာကိုယ်နဲ့ သင့်လျော်ပါတယ်ဆုံးမှ ဝမ်းပိုက်ကလေးထဲကို မြှုချရတာပါ။ အဲဒီလို့ မြှုမချခင်အတော့အတွင်း အဆင့်ဆင့် အလုပ်တွေလုပ်နေတာပါ။ အဲဒီ လုပ်တဲ့အလုပ်တွေက ရှုပ်ခန္ဓာအတွက် ဖြစ်ပေါ်နိုင်သမျှသော အန္တရာယ်ကို ကာကွယ်ရေးအတွက် စီစစ်တဲ့အလုပ်များကို လုပ်တာပါ။

ဒီ စီစစ်တဲ့အလုပ်ကို လုပ်တဲ့အခါ စီစစ်မှုကိုလုပ်တဲ့အခါ အမြင်က ပြောတဲ့ သဘောမှာ ရှုပါရုံလေးကပြောတော့ ဒီဟင်း၊ ထမင်းတို့ရဲ့ အဆင်းဟာ သင့်လျော်ပါတယ်လို့ ပြောတာပါ။ ရှုပါရုံက သင့်လျော်တယ်လို့ ပြောတာ။ အဲဒီလိုပဲ အနဲ့လေးတွေရတော့ ဒီအနဲ့လေးတွေဟာ ဒီခန္ဓာကိုယ်နဲ့ သင့်လျော်တယ်လို့ ပြောတာ။ ထိုအတူပဲ အတွောဓာတ်ကလေးက လည်း ခန္ဓာကိုယ်နဲ့ သင့်လျော်တယ်လို့ပြောတာ။ နောက်ဆုံးပိတ် စီစစ်တာ အရသာဓာတ်။ အဲဒီ အရသာဓာတ်ကလည်း ခန္ဓာကိုယ်နဲ့ သင့်လျော်

တယ်လို့ ပြောတာပါ။

ဒီမှာ သေသေချာချာ နှလုံးသွင်းရမယ့်အချက်က ဟောဒီ အခဲ၊ အရည်၊ အငွေ (၃)မျိုးစလုံးနှင့် ထိတွေ့ပြီးတော့ အလုပ်လုပ်တဲ့ အကြည် ရှုပ်က (၃)မျိုး။ အနုံကို စီစစ်တဲ့ နာခေါင်းအကြည်ရှုပ်၊ ပြီးတော့ အတွေကို စီစစ်တဲ့ အရပြားမှာတပ်ဆင်ထားတဲ့ ကိုယ်အကြည်ရှုပ်၊ ပြီးတော့ အရ သာကို စီစစ်တဲ့ လျှေမှုတပ်ဆင်ထားတဲ့ လျှေအကြည်ရှုပ်၊ ဒီ(၃)မျိုးတို့ သည် စီစစ်ရေးကိစ္စကိုယ်ဆောင်ရွက်၍ သူတို့က သတင်းပို့နေပုံလေးကို သေသေချာချာ စဉ်းစားပါ။ အနုံရလျှင် အနုံကိုသိသောစိတ် ဖြစ်ပါတယ်။ အတွေဖြစ်လျှင် အတွေကိုသိသောစိတ်၊ အရသာဖြစ်လျှင် အရသာကို သိသော စိတ်။ အဲဒီမှာ သေသေချာချာ ပိုင်းပိုင်းခြားခြား ကွဲပြားအောင် ပြောရမယ့်အချက်က သိတယ်ဆိုတဲ့ သဘာဝလေးဟာ နာမ်ဓာတ်ထဲမှာ ပါတဲ့ သဘာဝ။ သိတဲ့သဘောဟာ နာမ်ဓာတ်ထဲမှာပါတဲ့ သဘာဝစွမ်း အား၊ သိစွမ်းအား။ ဒီသိစွမ်းအားလေးဟာ စိတ်ဆိုတဲ့ နာမ်ဓာတ်ထဲမှာ ပါတာပါ။

နောက်တစ်ခု ခံစားမှုဆိုတဲ့ ဝေဒနာ။ ဒီ ဝေဒနာဆိုတာလည်း နာမ်ဓာတ်ထဲမှာ ပါတာပါ။ ခံစားမှုဆိုတဲ့ ဝေဒနာကလည်း နာမ်ဓာတ်ထဲမှာ ပါတာပါ။ အဲဒီ ခံစားမှုက (၃)မျိုးစလုံးမှာ အခိုက အတွေနဲ့ပတ်သက်တဲ့ ခံစားမှု၊ အနုံနှင့်ပတ်သက်တဲ့ ခံစားမှု၊ အရသာနဲ့ပတ်သက်တဲ့ ခံစားမှု။ အဲဒီခံစားမှုဆိုတဲ့ ဝေဒနာ(၃)မျိုးဟာ ဒီစီစစ်ရေးကိစ္စမှာ သူတို့ ဦးဆောင် ပြီးတော့ အလုပ်လုပ်တာပါ။ အဲဒါကို သေသေချာချာ နှလုံးသွင်းပါ။ နာမ် ဓာတ်ထဲမှာပါသော ခံစားမှုခေါ်သည့် ဝေဒနာက ဟောဒီ စီစစ်ရေး လုပ်

ဆရာတိုးပြီးငွေးအောင် (မဟာသွေ့မွှေ့အောင်)

ငန်းများကို လုပ်တာပါ။

ဒီလို အလုပ်လုပ်တော့ သေသေချာချာ ပြန်စဉ်းစား။ အဲဒီ ၂၀ ဒနာဆိုတဲ့ ၂၀၁၉၊ သူနေရာနဲ့သူ အတွက် ဖော်ပြနေတဲ့ ပူမှု၊ အေးမှု၊ ပျော့မှု၊ မာမှု ဆိုတဲ့ ခံစားမှုသဘော။ အနဲ့ကို ပြောနေတဲ့ မွေးမှု၊ နံမှု တွေသဘော၊ အရသာကို ပြောနေတဲ့ ချိမှု၊ ချဉ်မှုတွေသဘော၊ အဲဒီမှာ ၂၀၁၉၊ သူလိုခေါ်တဲ့ ခံစားမှုသည် တစ်နေရာနှင့်တစ်နေရာ၊ တံ့ခါးတစ်ခုနှင့် တစ်ခု ၂၀၁၉ချင်း မတူပါ။ ခံစားမှု၂၀၁၉ချင်း မတူဘူး။ အဲဒီအချက်ကို သေသေချာချာ စဉ်းစား။ ခံစားမှုဆိုသော ၂၀၁၉နာလေးက အဲဒီ ခံစားတာ ကိုပဲ သူက လုပ်ပါတယ်။ သို့သော အဲဒီ ခံစားမှုလေး၏ ပူခြင်း၊ အေးခြင်းကို သိတဲ့သဘော၊ မာခြင်း၊ ပျော့ခြင်းကို သိတဲ့သဘော၊ မွေးခြင်း၊ နံခြင်းကို သိတဲ့သဘော၊ ချိခြင်း၊ ချဉ်ခြင်းကို သိတဲ့သဘော၊ အဲဒီဟာလေးတွေ ထဲမှာ သိတယ်ဆိုတဲ့ အလုပ်ကလေးကို လုပ်တာက ဝိယာကဗျာတူခေါ်တဲ့ သိသောနာမ်စာတ်ကလေးက အလုပ်လုပ်တာ။ ဒီနှစ်ခု ကဲ့ရမယ်။

ခံစားမှုက ၂၀၁၉ခေါ်တဲ့မာတ်က အလုပ်လုပ်တာ။ သိမှုကို ဝိယာကဗျာတ်ခေါ်တဲ့မာတ်က အလုပ်လုပ်တာ။ အဲဒီမှာ သိရှုနဲ့မပြီးဘူး။ ခံစားမှု ကိုပါ ပိုင်းခြားဆိုင်မှု။ အဲဒီအချက်နှင့်ခုကို သေသေချာချာ နားလည်အောင် ရှင်းပြရမယ်။ အဲဒီတော့ အခု အထင်ရှုံးဆုံး အနဲ့အရသာ။ အဲဒီ အနဲ့အရသာနှစ်ခုဟာ ဒီအစာနဲ့ပတ်သက်လို့ အနဲ့ကရော၊ အရသာက ရော သူတိုက သင့်လျော်ပါတယ်လို့ ပြောတယ်။ သင့်လျော်ပါတယ်လို့ ပြောတာ ခံစားမှု၂၀၁၉နဲ့ ပြောတာပါ။ ခန္ဓာကိုယ်နဲ့ သင့်လျော်ပါတယ်ဆိုတာကို ခံစားမှု၂၀၁၉နဲ့ ပြောပါတယ်။ အနဲ့အရသာ၊ အနဲ့ကလည်း သင့်လျော်

တယ်ပြောတယ်၊ အရသာကလည်း သင့်လျှော်တယ်ပြောတယ်။ အဲဒီလို သင့်လျှော်တယ်ဆိုတဲ့ အနဲ့၊ သင့်လျှော်တယ်ဆိုတဲ့ အရသာကို ကောင်းတယ်လို့ ပြောတာပါ။ အဲဒီတော့ ကောင်းတယ်လို့ပြောတာကို ပါဋိလို သူခင်ဒနာ။ သူခင်ဒနာရဲ့ အဓိပ္ပာယ်အရင်းက ကောင်းတယ်လို့ ပြောပေမယ့်လို့ အဓိပ္ပာယ်အရင်းက ခန္ဓာကိုယ်နှင့် သင့်လျှော်ပါသည်လို့ ပြောတဲ့အဓိပ္ပာယ်ပါ။ ခန္ဓာကိုယ်နှင့် သင့်လျှော်ပါသည်လို့ ပြောတဲ့ အဓိပ္ပာယ်။ အဲဒါကို ကောင်းတဲ့အရသာ၊ ကောင်းတဲ့အနဲ့လို့ ပြန်ဆိုတာ။ နှစ်ခု ကွဲကွဲပြားပြား သဘောပေါက်ရမယ်။

လူက ကောင်းတဲ့အရသာ၊ ကောင်းတဲ့အနဲ့လို့ သိတာ။ အဲဒါဟာ ခန္ဓာကိုယ်နှင့် သင့်လျှော်တဲ့ အနဲ့၊ ခန္ဓာကိုယ်နှင့် သင့်လျှော်တဲ့ အရသာလို့ အဓိပ္ပာယ်ဖော်နေတာပါ။ ဒီအနဲ့နဲ့ ဒီအရသာရှိခေါ်သာ အစာအာဟာရပါလို့ နှာခေါင်းနဲ့ လျှောက ပြောတာပါ။

အဲဒီအချက်ကလေးကို သေသေချာချာ သဘောပေါက်အောင် စဉ်းစားပါ။ သူခင်ဒနာဆိုတာ သင့်လျှော်သည်။ ရှုပက္ခန္တနှင့် သင့် လျှော်သည်။ အဲဒါကို သေသေချာချာ စဉ်းစား။ အဲဒီတော့ ရှုပက္ခန္တနှင့် သင့်လျှော်သည်ဆိုတာ အတွေ့မှု့လည်း အပူ-အအေး တော်တယ်လို့ ပြောတယ်။ အချို့-အချဉ်လည်းပဲ တော်တယ်လို့ ပြောတယ်။ အနဲ့လည်းပဲ တော်တယ်လို့ ပြောတယ်၊ သင့်လျှော်တယ်လို့ ပြောတယ်။ အဲဒီလို သင့် လျှော်တယ်လို့ ပြောတာမှန်သမျှကို သူခင်ဒနာနှင့် ဖော်ပြပါတယ်။ အဲဒီ သူခင်ဒနာကို ကောင်းခံစားမှုလို့ စိတ်က အဓိပ္ပာယ်ဖော်တာပါ။ အဲဒီ တော့ တစ်ခါ ပြန်စဉ်းစား။ မသင့်လျှော်ဘူးဆိုလျှင် သူက ဒုက္ခဝေဒနာနဲ့

ဆရာတီးပိုးငွေးအောင် (မဟာသဒ္ဓမ္မအောက်စင်)

ပြောရတယ်။

အဲဒီမှာ ထင်ရှားတဲ့အဓိပ္ပာယ်က ဟောဒီ သောက်လိုက်တဲ့ ကော်
ဖိလေးက ပူနေသေးလျှင် မသင့်လျော်ဘူး၊ ပူလိုက်တာနဲ့တစ်ပြိုင်နက်
ဖြစ်ပေါ်လာတဲ့ ဝေဒနာက ဒုက္ခဝေဒနာ။ နှုတ်ခမ်းမှာ ကော်ဖိပန်းကန်
လေးနဲ့ထိလို့ ကော်ဖိရဲ့အပူလေးနဲ့ တွေ့လိုက်တာနဲ့တပြိုင်နက် ခန္ဓာကိုယ်နဲ့
မသင့်တော်အောင် အရှုန်က၊ အပူချိန်က မြင့်နေပြီ။ မြင့်နေပြီဆိုလျှင်
မသင့်တော်ဘူးဆိုတာကို ဒုက္ခဝေဒနာနဲ့ ပြောပါတယ်။ သေသေချာချာ
နားလည်အောင် စဉ်းစား။ မသင့်ဘူးဆိုလျှင် ဘာနဲ့ပြောတူန်း၊ ဒုက္ခဝေဒနာ
နဲ့။ သင့်တယ်ဆိုလျှင် ဘာနဲ့ပြောတူန်း၊ သူခဝေဒနာနဲ့။

အဲဒီမှာ စကားလုံးလေးတွေကို လူတို့ သတ်မှတ်နေတာက သူခနဲ့
ဒုက္ခကိုပဲ သတ်မှတ်ပြီးတော့ ပြောတယ်။ သိတာကလည်း သူခဲ့ ဒုက္ခကိုပဲ
သိတယ်။ ကောင်း-မကောင်းကိုပဲ သိတယ်။ သို့ပေမယ့် ခန္ဓာကိုယ်က
ပြောနေတာ သင့်လျော်သည်-မသင့်လျော်သည်ကို ခန္ဓာကိုယ်က စီစစ်ပြီး
ပြောတဲ့ အလုပ်။ ခန္ဓာကိုယ်က လုပ်တဲ့အလုပ်နဲ့ မိမိတို့ ဘာသာပြန်တာနဲ့
မတူဘူး။ အဲဒီမှာ ခံစားမှုဝေဒနာလို့ဆိုတဲ့ ခံစားမှုသဘောကို မိမိတို့
နားလည်နေတာက ကောင်းခံစားမှု မကောင်းခံစားမှု။ အနဲ့ကောင်းတယ်
အရသာကောင်းတယ်။ ဒီလို သတ်မှတ်ပြီးတော့ ပြောတာ။ ခန္ဓာကိုယ်က
ကောင်းတဲ့ဆိုတဲ့ သဘောလေးက ခန္ဓာကိုယ်ထဲ သွင်းလိုက်လျှင် မပျက်စီး
နိုင်ဘူး။ အထောက်အပံ့ပေးတဲ့ပစ္စည်း မှန်ကန်တယ်၊ သင့်တော်တယ်လို့
ပြောတာ။ မှန်ကန်တယ်၊ သင့်တော်တယ်လို့ ပြောတာဟာ သူခဝေဒနာနဲ့
ပြောတယ်။ မသင့်တော်ဘူးဆိုလျှင် ဒုက္ခဝေဒနာနဲ့ပေါ်တယ်။ အဲဒီအချက်

ဝိညာဏာက္ခန္ဓာန်၏ ဝေဒနာက္ခန္ဓာ

ကလေးတွေဟာ ဉာဏ်နှင့်ပိုင်းခြားနိုင်ဖို့ သဘာဝတရားတွေ ခဲ့ခြမ်းပြီးတော့ ဒေသနာက ပြောပြတာပါ။ အဲဒီအကြောင်းအရာတွေသည် အရေးကြီးတဲ့ အကြောင်းအရာတွေပါ။

အဲဒီမှာ အလုပ်လုပ်တဲ့ဟာက သိမှုမျဲနဲ့ခံစားမှု နှစ်ခုပူးပေါင်းပြီး တော့ စားတဲ့အစာပေါ်မှာ ကောင်းတဲ့အရာလို သိတယ်၊ ကောင်းတဲ့အနဲ့ လို သိတယ်။ အဲဒီ ကောင်းတယ်၊ ကောင်းတယ်ဆိုတာလေးတွေဟာ ဝေဒနာက္ခန္ဓာခေါ်တဲ့ ခံစားမှုက ကောင်း-မကောင်း အရသာ ရှိ-မရှိတွေ ပြောတာ။ အဲဒီ အရသာကိုသိတာက ဘယ်သူကသိတာတူန်း၊ ဝိညာဏ ဓာတ်ခေါ်တဲ့ သိမှုက ဆောင်ရွက်ပေးတာ။ နှစ်ခု၊ ကိစ္စက တစ်မျိုးစီ။ သို့သော်လည်းပဲ လူရဲ့အသိမှုတော့ တစ်ပူးတစ်ပေါင်းထဲ ကောင်းတယ်၊ ကောင်းတယ်ပဲ သိတာ။ အဲဒီမှာ ပိုင်းခြားနိုင်ရမယ်။

ကောင်းတယ်ဆိုတာ ခန္ဓာကိုယ်နဲ့ သင့်လျော်ပါတယ်။ မကောင်း ဘူးဆိုတာ ခန္ဓာကိုယ်နဲ့ မသင့်လျော်ဘူး။ သူခဝေဒနာဆိုတာ သင့်လျော် တယ်။ ဒုက္ခဝေဒနာက မသင့်လျော်ဘူး။ အဲဒီလို ထပ်တလဲလဲ တွေနေတဲ့ အတွေတွေ။ အဲဒီ (၃)ပါး ဖော်ပွဲအာရုံ၊ ရသာရုံ၊ ဂန္ဓာရုံ အဲဒီ (၃)ပါး။ အဲဒီ (၃)ပါးစလုံးကို ဒေသနာက၊ ဘူရားရှင်က ပေါင်းပြီးတော့ တစ်ခု တည်း ပြောလိုက်တယ်။ အတွေအာရုံ (၃)ပါး။ ‘မှတ’။ ဘယ်လိုခေါ်တူန်း မှတဘ။ အဲဒီတော့ အဲဒီဟာလေး နည်းနည်းပြောပြုမယ်။ ခုနက ပြောတဲ့ အထဲမှာ မြင်တာကလေးကိုတော့ ဒီငြွာ။ ကြားတာကလေးကိုတော့ သူတာ။ အဲဒီမှာ အခုပြောတဲ့ဟာက မှတဘ။ ဒီငြွာရယ်၊ သူတာရယ်၊ မှတရယ်။ မှတကို ပြန်လိုက်တော့ အတွေလို ပြောတာ။ အတွေဆိုတဲ့စကားလုံးက ဒီ လျှာဆို

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မဂေါ်တိကစ္စ)

တဲ့ နိုတ္ထပသာဒနဲ့ ဖြစ်ပေါ်လာတဲ့ ရသာရုံကလည်းပဲ အတွေအာရုံ။ ခန္ဓာကိုယ်၏ အရေပြားနဲ့ အစာနဲ့ထိတဲ့ ယောက္ခာအာရုံကလည်း အတွေအာရုံ။ အနံ့စာတ်က၊ ဓာတ်ငွေးလေးတွေက ဒီနှာခေါင်းအကြည်ရှပ်နဲ့ တွေ့တာ။ သုံးမျိုးစလုံးက တကယ်ကို ထိတာ။ ဘာနဲ့ထိတာတုန်း၊ ရှုပ်နဲ့ထိတာ။ အငွေအဖြစ်နဲ့ လေအဖြစ်နဲ့ ထိတယ်၊ အရည်အဖြစ်နဲ့ ထိတယ်၊ အခဲအဖြစ်နဲ့ ထိတယ်။ (၃)ပါးစလုံးက အဟုတ်ထိလို သူတို့ကို ဘာခေါ်တာတုန်း၊ မှတ်။

အဲဒီသဘာဝတွေဟာ အဟုတ်တကယ် လူနှင့်တကွ သတ္တိဝါအားလုံး ဒီအလုပ်တွေနဲ့ပဲ လုပ်ကိုင်နေကြရတာ။ အဲဒီတော့ အဲဒီထဲမှာ သေသေချာချာ ပြန်စဉ်းစား။ အဲဒီမှာ အခု ခန္ဓာကိုယ်မှာ တွေ့နေတဲ့ အတွေအထိ၊ အမာအပျော်၊ အကြမ်းအချော်၊ အပူအအေးဆိုတဲ့ အတွေ့ဓာတ်၊ နှာခေါင်းမှာတွေ့နေတဲ့ မွေးတယ်၊ နံတယ်ဆိုတဲ့ အနံ့စာတ်၊ လျှောမှာ တွေ့နေတဲ့ ချိုတယ်၊ ချဉ်တယ်၊ ပူတယ်၊ စပ်တယ်ဆိုတဲ့ အရသာဓာတ်။ အဲဒီဟာတွေမှာ သေသေချာချာ စဉ်းစား။ ဒီရှုံးနေတဲ့ နာမ်ဓာတ်ကလေးတစ်ခု တစ်ကြိမ်ဖြစ်လာလျှင် ‘သီ’တဲ့အလုပ်ကိုလည်း လုပ်တယ်။ နာမ်ဓာတ်ကလေးက ‘ခံစား’တဲ့အလုပ်ကိုလည်း လုပ်တယ်။ အလုပ်နှစ်ခု။ နာမ်ဓာတ်ကလေးက တံ့ခါးငါးပေါက်စလုံးမှာ သိမှုကိစ္စကိုလည်း လုပ်တယ်။ ခံစားမှုကိစ္စကိုလည်း လုပ်တယ်။

အခု ပြောနေတဲ့ စကားတွေ၊ ကြားကိစ္စကို ဆောင်ရွက်နေတာ သူတယ်ဆိုတဲ့ ကြားတဲ့ကိစ္စ။ ကြားတဲ့ကိစ္စမှာ ဘယ်သူ အလုပ်လုပ်နေတာတုန်း၊ သိသော ပိဿာဓာတ် လုပ်နေတာ။ အဲဒီထဲမှာ ခံစားမှုဆိုသော

ဝိဉာဏက္ခန္ဓာန်၏ ဝေဒနာက္ခန္ဓာ

ဝေဒနာလည်း ပါတယ်။ ကြားကိစ္စမှာပါတဲ့ အခုပြောသမျှကို ကြားနေတဲ့ အသံက သူခခေါ်တဲ့ ချမ်းသာတဲ့သဘော၊ ဒုက္ခခေါ်တဲ့ ဆင်းရဲတဲ့ သဘော၊ ဆင်းရဲလည်းမဟုတ်၊ ချမ်းသာတဲ့ဟာလည်း မဟုတ်ဘဲနဲ့ ကြား ကိစ္စကို ဆောင်ရွက်နေတာ။ အဲဒီတော့ ကြားကိစ္စထဲမှာ ပါဝင်နေသော ခံစားမှုသည် သူခလည်းမဟုတ်၊ ဒုက္ခလည်းမဟုတ်တဲ့ အဒုက္ခမသူခဝေဒ နာနဲ့ အလုပ်လုပ်တာ။ အဲဒီဟာလေးကို သေသေချာချာ သဘောပေါက် အောင်လုပ်။

အခု စာလုံးလေးတွေကို ဖတ်လိုက်တော့ မြင်ကိစ္စ။ မြင်တာလေး ကို သိတာ။ မြင်တာလေးကို သိတဲ့ကိစ္စက ဘယ်သူက သိတာတူန်း၊ ဝိဉာဏ်က သိတာ။ အဲဒီထဲမှာရော၊ မြင်နေတဲ့ထဲမှာရော ခံစားမှုပါပါတယ်။ သို့သော် အဲဒီ မြင်တဲ့အထဲမှာပါတဲ့ ခံစားမှုက သူခလည်းမဟုတ်ပါ။ ဒုက္ခ လည်း မဟုတ်ပါ။ အဒုက္ခမသူခ။ အဲဒီသဘာဝလေးတွေ သေသေချာ ချာ ကွဲပြားအောင် ပြောမယ်။ အခု အဲဒီမြင်ခြင်း၊ ကြားခြင်းနှစ်ခုအပြင် အခု မှတ်ခေါ်တဲ့ အတွေ့ကိုသိသောစိတ်၊ အရသာကို သိသောစိတ်၊ အနဲ့ကို သိသောစိတ်၊ (၃)မျိုးစလုံးကို မှတ်။ အဲဒီမှတ်ခေါ်တဲ့ (၃)ပါးမှာ အတွေ့ဆိုသော အတွေ့ထဲမှာလည်းပဲ ပူတယ်၊ အေးတယ်ဆိုတာကိုလည်း သိတယ်။ ကြမ်းတယ်၊ ချောတယ်ဆိုတာကိုလည်း သိတယ်။ မာတယ်၊ ပျော့တယ်ဆိုတာကိုလည်း သိတယ်။ အဲဒီနေရာမှာ အတွေ့ဆိုတဲ့အထဲမှာ အဲဒီအတွေ့က ခုနကပြောတဲ့ သင့်တော်သည်၊ မသင့်တော်သည်ကို ပြော တယ်။ သင့်တော်တာကို သူခနဲ့ပြောတယ်။ မသင့်တော်တာကို ဒုက္ခနဲ့ ပြောတယ်။ အဲဒီတော့ အတွေ့အာရုံမှာ ဘာက ထင်ရှားတူန်း၊ သူခလည်း

ဆရာတီးပိုးငွေးအောင် (မဟာသဒ္ဓမ္မဂေါ်တိကစ္စ)

ထင်ရှားတယ်။ ဒုက္ခလည်း ထင်ရှားတယ်။ သူခမှန်း၊ ဒုက္ခမှန်းသိအောင် ဝိဉာဏ်ခေါ်တဲ့ သိစိတ်က ပြောတာပါ။ အဲဒါလေးတွေ သေသေချာချာ ကွဲကွဲပြားပြား သိဖို့။ အဲဒီတော့ အတွေမှာ ဘယ်သူတွေက ပိုပြီးတော့ ထင်ရှားလာတုန်း၊ ခံစားမှုဆိုသောဝေဒနာက အတွေကိစ္စမှာ ပို၍ထင်ရှားတယ်။ သူခလည်း ပေါ်တယ်။ ဒုက္ခလည်း ပေါ်တယ်။

အဲဒီလိုပဲ အနဲ့ကိုကြည့်။ အနဲ့မှာလည်းပဲ သူခလည်းပါတယ်။ ဒုက္ခလည်းပါတယ်။ သင့်တော်တာလည်းပါတယ်၊ မသင့်တော်တာည်းပါတယ်။ နှစ်ခုစလုံးကို ဝေဒနာ။ အနဲ့မှာလည်း သူခဝေဒနာ ထင်ရှားတယ်။ သို့မဟုတ် ဒုက္ခဝေဒနာ ထင်ရှားတယ်။ အဲဒီတော့ အဲဒီကိစ္စမှာ ဝိဉာဏ်က သိအောင်လုပ်တဲ့ကိစ္စအပြင် ဝေဒနာတို့က သူခနဲ့ပြောတဲ့အခါ ပြောတယ်။ ဒုက္ခနဲ့ပြောတဲ့အခါ ပြောတယ်။ အဲဒီတော့ ခံစားမှုဝေဒနာရဲ့ အလုပ်ဟာ ကာယမှာဖြစ်တဲ့ ကာယဝိဉာဏ်စိတ်မှာ သူခ ဒုက္ခ နှစ်ပါးစုံ ထင်ရှားတယ်။ အဲဒီအနဲ့ခေါ်တဲ့ ဂန္ဓာရုံမှာ ဝိဉာဏ်ကလည်း အလုပ်လုပ်တယ်။ ပြီးတော့ သူခဝေဒနာလည်း အလုပ်လုပ်တယ်။ ဒုက္ခဝေဒနာလည်း အလုပ်လုပ်တယ်။ ထိုအတူပဲ ရသာရုံမှာလည်း ဝေဒနာသည် သူခလည်း ထင်ရှားတယ်။ ဒုက္ခလည်း ထင်ရှားတယ်။

အဲဒီတော့ သိရမယ့်အချက်က မြင်စိတ်နဲ့ ကြားစိတ်နှစ်ခုမှာ ရို့ရို့ အားဖြင့် အဒုက္ခမသုခဝေဒနာနဲ့ မြင်ကိစ္စ၊ ကြားကိစ္စကို အလုပ်လုပ်တာ။ အဲဒီမှာ အတွေကိစ္စ၊ အနဲ့ကိစ္စ၊ အရသာကိစ္စတွေမှာကျတော့ ခံစားမှုဖြစ်တဲ့ သူခ ထင်ရှားတယ်။ ခံစားမှုဖြစ်တဲ့ ဒုက္ခလည်း ထင်ရှားတယ်။ အဲဒီမှာ နာမ်ဓာတ်ဆိုတဲ့ နာမ်ဓာတ်ထဲမှာ ပါနေတဲ့ သဘာဝနှစ်မျိုး။ သိမှုသဘာ

ဝိညာဉာဏ်နှင့် ဝေဒနာက္ခနာ

က ဓာတ်တစ်မျိုး၊ ခံစားမှုဆိုတဲ့ ဝေဒနာက ဓာတ်တစ်မျိုး။ ဒီဝေဒနာနဲ့ ဒီဝိညာဉာဏ်တို့ နှစ်ခုဟာ မြင်ကိစ္စမှာ မြင်သိလေးပဲ လုပ်တယ်။ ကြားကိစ္စမှာ ကြားသိလေးပဲ လုပ်တယ်။ ခံစားမှုကို အထူးပြု၍ မပြောတော့ အဒုက္ခ မသူခနဲ့ မြင်ကိစ္စ၊ ကြားကိစ္စကို အလုပ်လုပ်သွားတယ်။ အခု အတွောကိစ္စ၊ အနဲ့ကိစ္စ၊ အရသာကိစ္စတွေကျတော့ ကောင်း-မကောင်း သူခလည်း ပါတယ်၊ ဒုက္ခလည်း ပါတယ်။

ခံစားမှုဝေဒနာတွေဟာ ဒီ (၃)ပါးသော အတွေ့၊ အနဲ့၊ အရသာတို့ ကို ပြောနေတယ်။ အဲဒီ ပြောနေတဲ့ သဘောလေးဟာ ဝေဒနာ၏အလုပ်။ အဲဒီမှာ ဒီဝေဒနာ၏ အလုပ်၊ သူခဝေဒနာနဲ့ ဒုက္ခဝေဒနာ။ အဲဒီအတွေ့၊ အဲဒီအနဲ့၊ အဲဒီအရသာတွေဟာ ဒီရူပက္ခနာနဲ့ သင့်တော်ပါသည်လို့ ပြောတာသည် သူခဝေဒနာက သင့်တော်တယ်၊ ရူပက္ခနာနှင့် သင့်တော်တယ် လို့ သူက ပြောတာ။ ဒုက္ခဝေဒနာက မသင့်တော်ဘူးလို့ ပြောတာ။ အဲဒီ အခိုပ္ပာယ်ကိုသိမှ ဒီဝေဒနာတွေက သင့်တော်တယ်ဆိုလျှင် ခန္ဓာကိုယ်ထဲကို သွေး၊ မသင့်တော်ဘူးဆိုလျှင် မသွေးနဲ့။ အဲဒီသည် ရွှေးချယ်စီစဉ်ခြင်း၊ Selection။ ဘာနဲ့ စီစဉ်နေတာတုန်း၊ ဝေဒနာ။ ဝေဒနာဆိုတာ ဘာပြောနေတာတုန်း၊ ရူပက္ခနာအတွက် သင့်တော်သည်၊ မသင့်တော်သည်ဆိုတဲ့ ကိစ္စနှစ်ပါးကို သူခဝေဒနာ၊ ဒုက္ခဝေဒနာနဲ့ ပြောနေတာပါ။ အဲဒီတော့ အဲဒီဝေဒနာက္ခနာဆိုတဲ့ခံစားမှုဟာ စိတ်ဖြစ်တိုင်း ဝေဒနာက္ခနာ ပါတယ်။ အဲဒီတော့ အဲဒီမှာ ဝေဒနာက္ခနာ၏အလုပ်ဟာ အရသာမှာ ဝေဒနာက္ခနာ ထင်ရှားတယ်။ အနဲ့မှာ ဝေဒနာက္ခနာ ထင်ရှားတယ်။ သင့်တော်တယ်၊ မသင့်တော်ဘူး၊ အတွော်မှာ ဝေဒနာက္ခနာ ထင်ရှားတယ်။ သင့်တော်တယ်၊ မသင့်တော်ဘူး

ဆရာတီးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

ကို ဝေဒနာက္ခနာနဲ့ ပြောတာ။

အဲဒီတော့ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း သူခဝေဒနာလည်း ဖြစ်တယ်၊ ဒုက္ခဝေဒနာည်း ဖြစ်တယ်။ ပြီးတော့ အဒုက္ခမသူခဝေဒနာလည်း ဖြစ်တယ်။ အဒုက္ခမသူခဝေဒနာက ဘယ်မှာထင်ရှားတာတုန်း၊ မြင်ကိစ္စကြား ကိစ္စ၊ ရိုးရိုးမြင်၊ ရိုးရိုးကြားနေတဲ့ထဲမှာ သူခလိုလည်း မပြော၊ ဒုက္ခလိုလည်း မပြော၊ အဒုက္ခမသူခနဲ့ ပြောပါတယ်။

အဲဒီတော့ သိရမယ့်အချက်က ဒီနာမ်ခန္ဓာများ အလုပ်လုပ်နေတဲ့အထဲမှာ သိသောသဘောဖြစ်သည့် ဝိဉာဏက္ခနာ၊ ဝိဉာဏဓာတ်က လည်း အမြတ်မီးပါတယ်။ ခံစားမှုခေါ်တဲ့ ဝေဒနာလည်းပဲ အမြတ်မီးပါတယ်။ အဲဒီကို သိရမယ်။ နာမ်ဓာတ်ဖြစ်လျှင် သိမှု ဝိဉာဏဓာတ်လည်း ပါတယ်။ ခံစားမှု ဝေဒနာဓာတ်လည်းပါတယ်။ သူတို့အကုန်လုံး အာရုံတိုင်း အာရုံတိုင်းမှာ စီစဉ်ပြီးတော့ ပြောနေတယ်။ အဲဒီတော့ ဝေဒနာဆိုတဲ့ ခံစားမှုသဘောဟာလည်းပဲ အမြတ်မီး သူကပါဝင်တယ်။ သူက သိတာသူခဖြစ်မှ သိတယ်။ ဒုက္ခဖြစ်မှ သိတယ်။ အဒုက္ခမသူခကို မသိဘူး။ သို့သော် အဒုက္ခမသူခဆိုတဲ့ ကြားခံစားမှုဟာလည်းပဲ သူကိစ္စနဲ့သူ ပါဝင်ပြီး တော့ ဆောင်ရွက်နေပါတယ်။ အဲဒီတော့ အဲဒီအကြောင်းအရာများကို အခုသိဖို့ဟာ စိတ်ကလေးတစ်ခုဖြစ်လျှင် သဘာဝနာမ်ဓာတ် (ဂ)ခု။ သိမှု နာမ်ဓာတ်တစ်မျိုး၊ ခံစားမှု နာမ်ဓာတ်တစ်မျိုး၊ နှစ်မျိုးစလုံး ပူးတွဲ၍ ကိစ္စအသီးသီးကို ဆောင်ရွက်နေပါတယ်။ အဲဒီကို သိဖိုပါ။ ဝိဉာဏက္ခနာနှင့် ဝေဒနာက္ခနာတို့ အစဉ်အမြဲပူးတွဲ၍ နာမ်ကိစ္စကို ဆောင်ရွက်နေကြပါတယ်။ အဲဒီ သဘာဝတွေဟာ မိမိတို့ဉာဏ်မှာ ထင်ရှားပေါ်လာအောင်

သတိနှင့်ကြည့်ရှုမှတ်သား စဉ်းစားရမယ့်အချက်များ ဖြစ်ပါတယ်။ အဲဒါကို သိမှာ ဝေဒနာဆိုသော ခံစားမှု၏ သဘာဝအဓိပ္ပာယ်ကို ထိထိမိမိသိမှာ ဝေဒနာဟာ ဘယ်ပုံဘယ်နည်း ခန္ဓာကိုယ်ကို အထောက်အကူ ပြုနေ တယ်ဆိုတာကို သဘောပေါက်ပါမယ်။ ခန္ဓာကိုယ်၏လိုအပ်ချက်၊ သင့် တော်သည်၊ မသင့်တော်သည်ဆိုတာကို သိဖို့ လိုအပ်ချက်။ သင့်တော် သည်ဆိုလျှင် သူခေါဒနာနဲ့ ပြောတယ်။ မသင့်တော်ဘူးဆိုလျှင် ဒုက္ခဝေဒ နာနဲ့။ အဲဒီတော့ ဒုက္ခဝေဒနာ၊ ဒုက္ခဝေဒနာလို့ ပြောနေတာဟာ အခံခေါ် တယ်လို့ ပြောတာပဲသိတယ်။ အဓိပ္ပာယ်က သူက ရှုပုဂ္ဂန္ဓာန့် မသင့်တော် သောဓာတ်တွေ ခန္ဓာထဲကို ဝင်လိမ့်မယ်လို့ ဒုက္ခဝေဒနာနဲ့ ပြောတာ။ ပြောလာတဲ့ဟာက မသင့်တော်လျှင် ကာကွယ်ဖို့ပါ။ အဲဒီတော့ ဒုက္ခဝေဒနာနဲ့ ခန္ဓာက ပြောနေပါတယ်။

မိမိ၏ ဘဝခရီးကို ဒီလောက်ထိအောင် အသက်ရှုည်ရှည် လျှောက်နိုင်တယ်ဆိုတာဟာ သိမှုဖြစ်သော ဝိညာဏာက္ခန္ဓာ၏ အလုပ်၊ ခံစားမှုဖြစ်သော ဝေဒနာက္ခန္ဓာ၏ အလုပ်၊ သူတို့ စဉ်ဆက်မပြတ် အလုပ် လုပ်ပြီးတော့ ဘဝကိစ္စကို ဆောင်ရွက်ပေးနေလို့ ဒီကနေ့အထိ ခန္ဓာတွေ ဟာ ရှင်သန်၍ ဘဝခရီးကို လျှောက်နေနိုင်တာ။ ဘဝခရီးကို လျှောက်နိုင်တာ သိအား၊ ခံစားအား၊ အား(၂)ခုနဲ့ ဘဝခရီးကို လျှောက်နိုင်အောင် ထောက်ပုံပေးပါတယ်။ အဲဒီ သဘာဝတွေကို နှုလုံးသွင်းနိုင်၊ ဆင်ခြင်နိုင်မှ ဒီ ဝေဒနာ၏ သဘောသဘာဝကို အမှန် နှုလုံးသွင်းတတ်မယ်။ အဲဒီလို့ အမှန်ကို နှုလုံးသွင်းတတ်မှ ဘဝ၏အဓိပ္ပာယ်ကို သဘာဝကျကျ စီစစ်

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

တတ်မယ်။ ဝိညာဏက္ခန္တခေါ်သော သိအဖွဲ့က တစ်ဖွဲ့ ဝေဒနာက္ခန္တခေါ်တဲ့ ခံစားမှုအဖွဲ့က တစ်ဖွဲ့။ အဲဒီ ခန္တ(၂)ပါးဟာ သူ့နည်းနဲ့သူ ဘဝကိစ္စကို ဆောင်ရွက်နေကြတာ။ အဲဒီအဓိပ္ပာယ်ကို သေသေချာချာ သဘော ပေါက် နားလည်ဖို့အတွက် အခု သဘာဝပညာကို လေ့လာတာပါ။ အဲဒီ တော့ ဒီသဘာဝပညာတွေဟာ ဒီလိုလေ့လာမှ မိမိကိုယ်မှာရှိနေတဲ့ သဘာ ဝ၊ ရှုပ်သဘာဝ၊ နာမ်သဘာဝတွေကို သေသေချာချာ ပိုင်းပိုင်းခြားခြား သိမှာ၊ နားလည်မှာ။ သေသေချာချာ ရှုပ်သဘာဝ၊ နာမ်သဘာဝကို ပိုင်းပိုင်းခြားခြားသိမှ ဘဝအဓိပ္ပာယ်ကို သိမှာ။ ဘဝအဓိပ္ပာယ်ကိုသိမှ ဘဝကိစ္စအဝေါက် သေသေချာချာ ဆင်ခြင်နှင့် သုံးသပ်နှင့်မှာ။ အခု သေသေချာချာ နှုလုံးသွင်းရဲ ဆင်ခြင်ရမယ့်အချက်တွေကို အခြေခံကျကျ စဉ်းစားနှင့်အောင် ဗဟိုသုတေသနဖြစ်နဲ့တော့ ရပါပြီ။ သို့သော် အဲဒီ ဗဟိုသုတေသနတွေက ဘယ်လောက်အဓိပ္ပာယ်ရှိတဲ့ သဘာဝတွေ အဟုတ်ရှိ အဟုတ်ဖြစ်နေတာလား၊ စာစကားအဖြစ်နဲ့ ပြောနေတာလား၊ ပိုင်းပိုင်းခြားခြား သိဖို့လိုတယ်။ ပိုင်းပိုင်းခြားခြား သိဖို့ကျတော့ ကိုယ်ပိုင်ဥက် ပါမှပါ။ ကိုယ်ပိုင်ဥက်နဲ့ စဉ်းစားရမယ်၊ ကိုယ်ပိုင်ဥက်နဲ့ စဉ်းစားပြီးတော့ ဘဝအဓိပ္ပာယ်တွေ ပေါက်ရောက်သိမြင်လာမှ ဘဝရဲ့အဓိပ္ပာယ်အမှန်ကို သိတာပါ။

နိုးရိုးလေးတော့ သိပါတယ်။ ဘဝမှာ ခံစားမှုတွေလည်း ပါတယ်။ သိမှုတွေလည်း ပါတယ်။ ခံစားမှု၊ သိမှုတွေနဲ့ ဘဝခနီးကို လျှောက်နေတာလည်း သိပါတယ်။ သို့သော် အဲဒီ ခံစားမှုသဘော၊ သိမှုသဘောတွေက ဘဝကိစ္စကို ဘယ်ပုံသယ်နည်းကူညီနေတယ်၊ ထောက်ပုံနေတယ်ဆိုတာကို သိမှာပါ။ အခုရထားတဲ့ ဗဟိုသုတေသနတွေကို အသုံးပြုပြီးတော့ ထပ်တ

ဝိညာက္ခန္တနှင့် ဝေဒနာက္ခန္တ

လဲလဲ မိမိမှာဖြစ်နေတဲ့ မြင်ခြင်းအကြောင်း၊ ကြားခြင်းအကြောင်း၊ အတွေ့
အကြောင်း၊ အနဲ့အကြောင်း၊ အရသာအကြောင်းများကို ဆင်ခြင်ဖို့ စဉ်း
စားဖို့ ပညာတွေ စုဆောင်းပါတယ်။ ဒီပညာများဟာ ဘုရားရှင် သင်ကြား
ပေးခဲ့လိုသာ ဆက်လက်ပြီး သင်ယူနိုင်တာ။ ဒီပညာတွေတတ်မှ ဘဝ၏
အဓိပ္ပာယ်အမှန်ကို မိမိကိုယ်တိုင် ပိုင်းပိုင်းခြားခြား သိမှာပါ။ ဒီလိုသိမှာ
ပညာဉာဏ်တွေ ထက်မယ်။ လူရဲ့ခန္ဓာဟာ ဒီပညာတွေမရှိလို ပညာ
ဉာဏ်တွေ မထက်မြှုက်ဘူး။ အာရုံအကြောင်းကို မသိဘူး။ ဝေဒနာအ
ကြောင်းကို မသိဘူး။ ဝိညာဉာဏ်အကြောင်းကို မသိဘူး။ မသိဘူးဆိုတာ
ပညာဉာဏ် မထက်မြှုက်တာ၊ ပညာဉာဏ် တုံးနေတာပါ။ သွေးမှ မသွေး
ဖူပဲနဲ့ ဓားတွေက ခုတ်သာခုတ်နေတယ် အလုပ်သာ လုပ်နေတယ် သွေး
တယ်ဆိုတဲ့ ဉာဏ်ပညာ ထက်မြှုက်ဖို့အတွက် ဒီလိုပညာမျိုးကို မသင်ဖူး၊
မကြားဖူးတော့ ပညာဉာဏ်တွေကလည်း မထက်မြှုက်ဘူး။ အာရုံတွေ
ခေါ်ရာနောက်ကိုလိုက်၍ အာရုံတွေခေါ်ရာနောက်သာ လိုက်နေရတော့
ဉာဏ်ပညာတွေက တုံးသထက်တုံးပါတယ်။ ကြိုက်တာတွေ လုပ်နေရလို့
မကြိုက်တာတွေကို မကြိုက်သလို တံ့ပြန်နေရလို့ အလုပ်တွေက ရှုပ်နေ
တော့ ပညာဉာဏ်ကို ထက်သန်လာအောင် မလုပ်နိုင်ဘူး။ အဲဒီလို လူ
တွေကို ပုဂ္ဂိုလ် ခေါ်ပါတယ်။ ကြိုက်တာ၊ မကြိုက်တာတွေနဲ့ လုံးထွေးပြီး
ဘဝခရီးကို လျော့က်နေရတော့ အခုလို သဘာဝကျကျ ပညာတွေကို
ဆည်းပူးနိုင်တဲ့အဆင့်ကို မရောက်၊ စဉ်းစားနိုင်တဲ့အဆင့်ကို မရောက်
တော့ ပညာအားတွေက လျော့သထက်လျော့တယ်၊ နည်းသထက် နည်း
တယ်။ အဲဒါတွေကို ဘာခေါ်တုံးနဲ့ ဉာဏ်တုံးတယ်။

ဆရာတိုးပြီးငွေးအောင် (မဟာသွေ့မွေအောက်)

အဲဒီ ဉာဏ်တုံးနေတာတွေကို ထက်မြေက်အောင် အခုလို ဗဟိုသူ
တတွေ စုဆောင်းတယ်။ ပြီးတော့ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားတယ်။ ကိုယ်
ပိုင်ဉာဏ်နဲ့ စဉ်းစားတယ်ဆိုတာ ဉာဏ်တွေ ထက်လာအောင် ဝိပဿနာ
ဉာဏ်လို့ခေါ်တဲ့ သဘာဝဉာဏ်တွေ တိုးတက်လာအောင် လုပ်ရပါတယ်။
ဒါဟာ ဘူရားရှင်က သင်ပေးခဲ့တဲ့ ပညာတွေပါ။

အဲဒီတော့ ဝိပဿနာပညာဉာဏ်အားတွေ တိုးပွားပြီးတော့
ဘဝအဆင့် မြင့်သည့်ထက်မြင့်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ။

သာဓာ၊ သာဓာ၊ သာဓာ။